

Milwaukee အများပိုင်ကျောင်းများ Chromebook အပ်နှံခြင်းဆိုင်ရာ သဘောတူညီချက်



သို့- မိဘ(များ)/အုပ်ထိန်းသူ(များ) နှင့် ကျောင်းသား/သူများ အားလုံးခင်ဗျာ

အွန်လိုင်းသင်ကြားမှုအခွင့်အလမ်း ပြင်ဆင်ခြင်းနှင့်ပတ်သက်သည့် ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ ကျောင်းသား/သူ များ၏ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများကို အားဖြည့်ပေးနိုင်ရန်၊ ညွှန်ကြားချက်အားနည်းမှုများကို လျှော့ချနိုင်ရန် နှင့် ကျောင်းသား/သူ များအား သင်ခန်းစာများနှင့် အဆက်အသွယ်မပြတ်စေရန်အလို့ငှာ နေ့စဉ်လည်ပတ်မှုများ နှင့် ဖွဲ့စည်းပုံများကို ပေးအပ်သွားရန် တို့ဖြစ်ပါသည်။ ယခု ပစ္စည်းများကို Milwaukee အများပြည်သူဆိုင်ရာ ကျောင်းခရိုင်များက ပိုင်ဆိုင်ပါသည်။

မိသားစုများအား Chromebook တစ်စုံကို ရရှိနိုင်ဖို့ ထောက်ပံ့ပေးထားသည့်အတွက် ၎င်းတို့၏ ကျောင်းသား/သူ (များ) အနေဖြင့် လိုအပ်သည့် အွန်လိုင်း သင်ခန်းစာများကို လေ့လာနိုင်မည်ဖြစ်ပါသည်။

အောက်ဖော်ပြပါ စာရင်းပေးသွင်းမှုသဘောတူညီချက်ကို ဖတ်ရှုပြီး ကျောင်းသား/သူ (များ) ၏မိဘ(များ) သို့မဟုတ် တရားဝင်အုပ်ထိန်းသူ(များ) က လက်မှတ်ရေးထိုးရမည်ဖြစ်ပါသည်။

ယခု သဘောတူညီချက်တွင် လက်မှတ်ရေးထိုးခြင်းအားဖြင့် လက်မှတ်ရေးထိုးသူဖြစ်သည့် မိဘ နှင့်/သို့မဟုတ် တရားဝင်အုပ်ထိန်းသူများအနေဖြင့် အောက်ပါအချက်များကို သဘောတူသည်ဟု အဓိပ္ပါယ်ရပါသည်။

- သုံးစွဲသူအနေဖြင့် Chromebook အား မပျက်စီးစေရန် နှင့် ရိုသေစွာ ကိုင်တွယ်ရန် တာဝန်ရှိသည်။
- ကွန်ပျူတာ နက်ဝက်ခံကွန်ရက် နှင့် အင်တာနက် သုံးစွဲမှုသည် ကျောင်းစာသင်ကြားရေး ရည်ရွယ်ချက် တစ်ခုတည်း အတွက်ဖြစ်ရမည်။
- ကျောင်းသား/သူ များအနေဖြင့် ၎င်းတို့အား ဝင်ရောက်ကြည့်ရှုခွင့် မပြုထားသည့် အခြားမည်သည့် ကွန်ပျူတာ ဆိုက်များ သို့မဟုတ် ဖိုင်များသို့ ဝင်ရောက်ခြင်း မရှိရ။
- Chromebook ကို ကျောင်းတွင်းရှိလျှင်တောင်မှ စစ်သွားမည်ဖြစ်သည်။ ဝိုင်ဖိုင် ကော်နက်ရှင် အနေဖြင့် အများဆုံးလိုအပ်မည်ဖြစ်သည်။ သို့သော်လည်း Google docs များ၊ စာရွက်များ နှင့် လိုအပ်ပါက အော့ဖ်လိုင်း အဖြစ်အသုံးပြုနိုင်သည့် ဆလိုက်များလည်း ရှိပါသည်။ ကျောင်းသား/သူ များအနေဖြင့် Chromebook များကို သုံးစွဲမှုပြုလုပ်တိုင်း MPS ၏ လက်ခံသုံးစွဲမှုဆိုင်ရာ ပေါ်လစီ နှင့် 1:1 ပေါ်လစီနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာသွားရမည် ဖြစ်ပါသည်။
- ကွန်ပျူတာ ချို့ယွင်းမှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ကျောင်းသား/သူ နှင့်/သို့မဟုတ် မိဘ သို့မဟုတ် အုပ်ထိန်းသူ အနေဖြင့် tsc.milwaukee.k12.wi.us ရှိ နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးရေး စင်တာသို့ ချက်ချင်း အီးမေးလ် ပေးပို့ရမည်ဖြစ်ပြီး အဆိုပါ ချို့ယွင်းမှုအား မိမိသဘောဖြင့် ပြုပြင်ခြင်း



မပြုလုပ်ရ။ အဆိုပါချို့ယွင်းမှုနှင့်ပတ်သက်ပြီး ကျွန်ုပ်တို့ဘက်က ဆက်လက်လုပ်ဆောင်ရမည်များကို လူကြီးမင်းတို့ထံ ပြောဆိုနိုင်ရန်အတွက် ကျေးဇူးပြုပြီး ဖုန်းနံပါတ်၊ ကျောင်းအမည်၊ ကျောင်းသား/သူ ID နှင့် ကွန်ပျူတာချို့ယွင်းမှုဆိုင်ရာ အကျိုးအကြောင်းဖော်ပြချက်တို့ကို အီးမေးလ်တွင် ထည့်သွင်းပေးပါ။

- Chromebook အား အသုံးပြုခွင့်ပေးခြင်းနှင့်ပတ်သက်ပြီး ကျွန်ုပ်တို့၏/ကျွန်ုပ်၏ သား/သမီး က Chromebook အသုံးပြုရာမှ ဖြစ်ပေါ်လာသည့် မည်သည့်တောင်းဆိုမှုများ၊ ပျက်စီးမှုများ သို့မဟုတ် အခြားလုပ်ဆောင်ချက်များသည် Milwaukee အများပိုင် ကျောင်းများ၊ ၎င်း၏ အေးဂျင့်များ၊ ကျောင်းဝန်ထမ်းများ၊ ကျောင်းဒါရိုက်တာများဘုတ်အဖွဲ့၊ အုပ်ချုပ်သူများ နှင့် လုပ်အားပေးဝန်ထမ်းများ တစ်ယောက်ချင်းစီ နှင့် အားလုံးနှင့် မသက်ဆိုင်ကြောင်း ကျွန်ုပ်/ကျွန်ုပ်တို့ဘက်က သဘောတူပါသည်။ တောင်းဆိုမှုများတွင် အောက်ပါတို့ ပါဝင်ပါသည်-

1. ကျောင်း ကျောင်းခရိုင်ပြင်ပရှိ အရင်းအမြစ်တစ်ခုရှိ ကျောင်းသား/သူ တစ်ဦးထံမှ ရရှိသည့် မည်သည့် သတင်းအချက်အလက် သို့မဟုတ် အကြံပြုချက်ကိုမဆို သို့မဟုတ် အဆိုပါ အကြံပြုချက်ကို ရှာဖွေခြင်း သို့မဟုတ် လက်ခံခြင်းကြောင့် ရရှိလာသည့် မည်သည့်ကုန်ကျစရိတ်ကိုမဆို။
2. ခွင့်ပြုထားခြင်းမရှိသည့် နေရာအားဝင်ရောက်ခြင်းကြောင့် ကုန်ကျသည့် မည်သည့်ကုန်ကျစရိတ်ကိုမဆို။
3. ကျောင်းသား/သူ၏ အင်တာနက်သုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသည့် မည်သည့် ပျက်စီးမှုကိုမဆို။
4. ကျောင်းသား/သူ၏ ကွန်ပျူတာ၊ နက်ဝက်စ် သို့မဟုတ် အင်တာနက် အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် မည်သည့် ကုန်ကျစရိတ်၊ တာဝန်ရှိမှု နှင့် ပျက်စီးမှုများကိုမဆို။
5. ၎င်းတို့အနေဖြင့် ကျောင်းခရိုင်ဝန်ထမ်းများ နှင့်/သို့မဟုတ် ကိုယ်ရေးကိုယ်တာ အီလက်ထရောနစ် အီးမေးလ်၏ ထိန်းချုပ်မှုအောက်တွင် ရှိလျှင်ဖြစ်စေ/မရှိလျှင်ဖြစ်စေ ဖြစ်ပေါ်လာသည့် မည်သည့် ဝန်ဆောင်မှုကြားဖြတ်ခြင်းများ သို့မဟုတ် အပြောင်းအလဲများ၏ နောက်ဆွဲတွဲကိစ္စရပ်များကိုမဆို။
6. သတင်းအချက်အလက်နှင့် မီဒီယာ စာတတ်မြောက်မှု - သတင်းအချက်အလက်အား အကျိုးရှိစွာ နှင့် ထိရောက်စွာ လက်ခံခြင်း၊ သတင်းအချက်အလက်အား တွေးခေါ်စဉ်းစားမှုဖြင့် အကဲဖြတ်စစ်ဆေးခြင်း နှင့် မီဒီယာ မက်ဆေ့ချ်များ၏ သဘောသဘာဝကို သေချာစွာ နားလည်သဘောပေါက်ခြင်း။
7. ကြားဖြတ် မက်ဆေ့ချ်တစ်ခုခြင်းစီ၏ ကွဲပြားခြားနားပုံ၊ အဆင့်အတန်းနှင့်အဓိကဆိုလိုရင်းအား ထည့်သွင်း/ ဖယ်ထုတ်ခြင်းကို သိရှိပုံ နှင့် မီဒီယာဆိုသည်မှာ ယုံကြည်မှုနှင့်အပြုအမူများကို မည်သို့ လွှမ်းမိုးနိုင်ပုံ စသည်တို့ကို တွေးတောစဉ်းစားနိုင်ခြင်း။
8. သတင်းအချက်အလက် လက်ခံသုံးစွဲခြင်းဆိုင်ရာ ကျင့်ဝတ်နှင့်/ဥပဒေ အကြောင်းအရာများနှင့်ပတ်သက်ပြီး အခြေခံကျသည့် နားလည်သိမြင်မှု ရှိခြင်း။

ကျွန်ုပ်တို့တိုင်၊ ကျွန်ုပ်၏ ကျောင်းသား/သူ နှင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာဆိုင်ရာ ကိုယ်စားလှယ်များအနေဖြင့် ငှားရမ်းမှု နှင့် တာဝန်ခံမှုများကို နားလည်သဘောပေါက်ကြောင်း ယခု ထုတ်ပြန်ချက်တွင်လက်မှတ်ရေးထိုးပါသည်။

ရက်စွဲ- _____

လက်မှတ်ရေးထိုးပါသည်- _____ တရားဝင်အမည်- _____

Chromebook Checkout during School Closure _Burmese



MILWAUKEE
PUBLIC SCHOOLS

(မိဘ လက်မှတ်)

(မိဘ အမည်)

ကျောင်းအမည်- _____

ဖုန်း #- _____

အိမ်မေးလ်လိပ်စာ- _____

ကျောင်းသား/သူ အမည် (တရားဝင်အမည်)- _____ အတန်း- _____

ကျောင်း Chromebook နံပါတ်- _____

****ကိရိယာများအားလုံးကို 2020 ပြည့်နှစ်၊ ဇွန်လ 11 ရက်နေ့တွင် ပြန်လည်အပ်နှံရမည်****